

## မွေးနှစ် (၆၃) သီလကြောင်များ (အလု-မုနာမိဂ္ဂီန်)

ဥက္ကတိန်းဝင်ပေးမူ အမှတ်စဉ် (၁၀၄)၊ သတ်ဒေသန (၁၁)ပါး

ဦးရွှေးလွင်ဦး ပြန်ဆိုသည်။

**بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ**

ကရာဇာရှင် အကြောင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-၁၁

၁။	<p style="text-align: center;"><b>إِذَا جَاءَكُمُ الْمُنَافِقُونَ قَالُوا نَشْهُدُ إِنَّكَ لَرَسُولُ اللَّهِ وَاللَّهُ يَعْلَمُ إِنَّكَ لَرَسُولُهُ وَاللَّهُ يَشْهُدُ إِنَّ الْمُنَافِقِينَ لَكَاذِبُونَ</b></p> <p>သင့်ထံသို့ သီလကြောင်များ ရောက်လာသောအခါ “အသင်သည် ပရမတ်ဘုရားရှင်၏ ဥက္ကတိန်းဝင်တော်ဆောင်ဖြစ်ကြောင်း ကျွန်ုပ်တို့ သက်သေတွဲပါ၏”ဟု ပြောဆိုကြ၏။ သင်သည် အရှင်၏ ဥက္ကတိန်းဝင်တော်ဆောင်ဖြစ်ကြောင်းတို့ ပရမတ်ဘုရားရှင်က သိနေတော်မူ၏။ ထို့ပြင် ပရမတ်ဘုရားရှင်က သီလကြောင်တို့သည် လိမ်ညာသူများ ဖြစ်ကြောင်းကိုလည်း သက်သေဖြစ်တော်မူ၏။</p>
၂။	<p style="text-align: center;"><b>اتَّخَذُوا أَيْمَانَهُمْ جُنَاحًا فَصَدُّوا عَنْ سَبِيلِ اللَّهِ إِنَّهُمْ سَاءُ مَا كَانُوا يَعْمَلُونَ</b></p> <p>သူတို့သည် သူတို့၏ ကျိန်ဆိုချက်ကို အကာအကွယ် ယူနေကြ၏။ သို့ဖြင့် သူတို့သည် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မူ ဟန်တားစေ၏။ ကော်ပိုင် သူတို့၏ ကျင့်ကြံမှုများသည် အကုသိလ်သာလျှင် ဖြစ်ချက်၏။</p>
၃။	<p style="text-align: center;"><b>ذَلِكَ بِأَنَّهُمْ آمَنُوا ثُمَّ كَفَرُوا فَطُبِّعُ عَلَىٰ قُلُوبِهِمْ فَهُمْ لَا يَفْقَهُونَ</b></p> <p>ယင်းသို့ ဖြစ်ရခြင်းမှာ သူတို့သည် ယုံကြည်ကြ၏။ ထို့နောက် ပုံးကွယ်ကြကြ၏။ သို့ဖြင့် သူတို့၏ နှလုံးသားပေါ်၌ တံဆိပ်ခတ်နိုင်ထားပြီ သူတို့၏ နားလည်နိုင်အား မရှိချေ။</p>
၄။	<p style="text-align: center;"><b>وَإِذَا رَأَيْتُهُمْ تُعْجِبُكَ أَجْسَامُهُمْ وَإِنْ يَقُولُوا شَمَعْ لِقَوْلِهِمْ كَانُهُمْ خُبُّثُ مُسَنَّدُهُ يَحْسَبُونَ كُلَّ صَيْحَةٍ عَلَيْهِمْ هُمُ الْعَدُوُّ فَاحْذَرُهُمْ قَاتِلُهُمُ اللَّهُ أَنَّى يُؤْفَكُونَ</b></p> <p>သူတို့အား သင် မြှင့်တွေ့ရသော သူတို့၏ အသွင်အပြင်ကြောင့် သင် စိတ်လှပ်ရှုံးနိုင်၏။ သူတို့ ပြောဆိုကြသော သူတို့၏ အပြောအဆိုကို သင် နားထောင်လိုနိုင်၏။ သူတို့သည် အနှစ်မရှိသော သစ်ခေါင်းပွဲကဲ့သို့ ဖြစ်၏။ သူတို့သည် အသံတိုင်းတို့ သူတို့အား ဆန်ကျင်သည်ဟု ထင်မှတ်ကြ၏။ သူတို့သည်သာ ရန်သူ အစစ်များ ဖြစ်ကြ၏။ သူတို့အား သတိထားလေ့ရှိ၏။ ပရမတ်ဘုရားရှင်သည် သူတို့အား ပျက်စီးစေလွှာ့။ သူတို့သည် ဦးလည်သူများ ဖြစ်ကြ၏။၁၀၁၇</p>
၅။	<p style="text-align: center;"><b>وَإِذَا قِيلَ لَهُمْ تَعَالَوْا يَسْتَغْفِرُ لَكُمْ رَسُولُ اللَّهِ لَوْفَا رُؤُوسَهُمْ وَهُمْ مُسْتَغْفِرُونَ</b></p> <p>သူတို့အား “သင်တို့ကို လွတ်ခြိမ်းဆုပ်ပေးရန် ပရမတ်ဘုရားရှင်၏ ဥက္ကတိန်းဝင်တော်ဆောင်ဘက်သို့ လှည့်ကြလေ့” ဟု ပြောသောအခါ သူတို့သည် ဦးခေါင်းကို လှည့်သွားကြ၍၊ သူတို့သည် ဟန်တားနေသည်ကို သင်တွေ့ရ၏။ သူတို့သည် မာန်တက်နေသူများ ဖြစ်ကြ၏။</p>

(၁၀၁၇) ဤသတ်တော်များသည် အစွဲလာမ်သာသနာ၏ ရန်သူအစစ်များကို တင်ပြထားပေသည်။ အစွဲလာမ်သာသနာအား မသိသူ မသိ၍ လက်မံသေးသူများသည် အစွဲလာမ်၏ ရန်သူများ မဟုတ်ချေ။ အစွဲလာမ်သာသနာအား သက်ဝင်ပါသည်ဟု ပြောဆိုလျှင် အပြောကောင်းကောင်းပြော၍ အစွဲလာမ်သာသနာ၏ အတွင်းမှ သာသနာအား ပျက်စီးစေရန် ပြုသူ တစ်ပါးသူတို့ အစွဲလာမ်သာသနာသို့ ဝင်ရောက်လိုခြင်းမှ ဟန်တားနေသူ တို့သည်သာ အစွဲလာမ်၏ ရန်သူများ ဖြစ်၍၊ ထိုသူများကိုသာ သတိထားရမည့်အကြောင်း ဤသတ်တော်၏ အတိအကျ ဖော်ပေသည်။

٦١	<p><b>سَوَاءٌ عَلَيْهِمْ أَسْتَعْفِرُ لَهُمْ أَمْ لَمْ تَسْتَغْفِرْ لَهُمْ لَنْ يَغْفِرَ اللَّهُ لَهُمْ إِنَّ اللَّهَ لَا يَهْدِي الْقَوْمَ الْفَاسِقِينَ ﴿١﴾</b></p> <p>သင်သည် သူတို့အတွက် လွတ်ပြိုမ်းချုပ်နှစ်သည် ဖြစ်ပေါ် လွတ်ပြိုမ်းချုပ် မပန်သည်ဖြစ်ပေါ် မထူးချွဲ။ ပရမတ်ဘုရားရှင် သည် သူတို့အား လွတ်ပြိုမ်းစေမည် မဟုတ်ချွဲ။ ကောင်ပင် ပရမတ်ဘုရားရှင်သည် ယုတေသနမှာသား လူမျိုးသား လစ်ဦးညွှန်တော် မမူချွဲ။</p>
٦٢	<p><b>هُمُ الَّذِينَ يَقُولُونَ لَا تُنْفِقُوا عَلَىٰ مَنْ عِنْدَ رَسُولِ اللَّهِ حَتَّىٰ يَنْفَضُوا وَلَهُمْ خَزَائِنُ السَّمَاوَاتِ وَالْأَرْضِ وَلَكُنَّ الْمُنَافِقِينَ لَا يَيْقُنُونَ ﴿٢﴾</b></p> <p>သူတို့က “ပရမတ်ဘုရားရှင်၏ ဥပဒေစဉ်တော်ဆောင် ထံပါး၌ ရှိုဂျာများအတွက် မသုံးစွဲကြလင့် သို့မှ ငါးတို့ အဆက်ဖြတ်သွားနိုင်ရာ၏”ဟု ပြောဆိုကြ၏။ မိုးများနှင့် ပြောကဗ္ဗာတွင် ရှိုယူည့် ဘဏ္ဍာတော်များသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြား၌ ရှိုဂျာတွင် သီလကြောင်တို့သည်ကား နားလည်နိုင်အား မရှိချွဲ။</p>
٦٣	<p><b>يَقُولُونَ لَئِنْ رَجَعْنَا إِلَى الْمَدِيْنَةِ لَيُخْرِجَنَّ الْأَعْرَفَ مِنْهَا الْأَذَنَ وَلِلَّهِ الْعِزَّةُ وَلِرَسُولِهِ وَلِلْمُؤْمِنِينَ وَلَكُنَّ الْمُنَافِقِينَ لَا يَغْلِمُونَ ﴿٣﴾</b></p> <p>မြန်မာ သူတို့က “ကျွန်ုပ်တို့သည် နေပြည်တော်သို့* ပြန်ရောက်လျှင် အင်အားသာသူများက အင်အားနဲ့သူများကို ထိုမှ မောင်းထုတ်ပစ်မည်”ဟု ပြောဆို၏။ လက်ရှိုး ဂုဏ်သိန်တို့သည် ပရမတ်ဘုရားရှင်၊ အရှင်၏ ဥပဒေစဉ်တော်ဆောင်နှင့် ယုံကြည်သူတို့၏ အချုပ်အခြား၌ ရှိုဂျာတွင် သို့သို့ မသိကြချွဲ။</p>
٦٤	<p><b>يَا أَيُّهَا الَّذِينَ آمَنُوا لَا تُلْهُمْ أَمْوَالَكُمْ وَلَا أَوْلَادَكُمْ عَنْ ذِكْرِ اللَّهِ وَمَنْ يَفْعَلْ ذَلِكَ فَأُولَئِكَ هُمُ الْخَاسِرُونَ ﴿٤﴾</b></p> <p>အို ယုံကြည်သောသူတို့ သင်တို့၏ သင်တို့၏ သာသံများက သင်တို့အား ပရမတ်ဘုရားရှင်အား သတိရရှိမှတ်ခြင်းမှ မကင်းလွှတ်စေလင့်။ ထိုသို့ ပြုကျင့်သူဖြစ်က ထိုသူတို့သည် နစ်နာခုံးရုံးသူများ ဖြစ်ကြလွှား။</p>
٦٥	<p><b>وَأَنْفَقُوا مِنْ مَا رَزَقْنَاكُمْ مِنْ قَبْلِ أَنْ يَأْتِيَ أَحَدُكُمُ الْمَوْتُ فَيَقُولَ رَبِّ لَوْلَا أَخْرَتْنِي إِلَى أَجْلٍ قَرِيبٍ فَأَصْدَقَ وَأَكُنْ مِنَ الصَّالِحِينَ ﴿٥﴾</b></p> <p>သေခြားတရားသည် သင်တို့မှ တစ်စုံတစ်စိုးထံသို့ ပေးရောက်မလာဖို့ သင်တို့အား ရှိုက္ခာပေးထားရမှာ လူဒါန်း သုံးစွဲကြလော့။ သို့ဖြင့် သူသည် “အို ကံကြံမွှာရင် အရှင်သည် နီးကပ်လာသော ကာလအား တပည့်တော်မှ နောက်ဆုတ်မထားလေလျှင် တပည့်တော်သည် လူဒါန်းဒါနပြုခြင်းဖြင့် ပြုပြင်ပြောင်းလဲသူတို့မှ ဖြစ်ရလွှား”ဟု ပြောမည်ပင်။</p>
٦٦	<p><b>وَلَنْ يُؤَخِّرَ اللَّهُ نَفْسًا إِذَا جَاءَ أَجْلُهَا وَاللَّهُ خَيْرٌ بِمَا تَعْمَلُونَ ﴿٦﴾</b></p> <p>သူ၏ သတ်မှတ်ချိန် ရောက်လာလျှင် ပရမတ်ဘုရားရှင်သည် မည်သည့် ဥပုဒ်စရိတ်အတွက်မျှ နောက်ဆုတ်မထားချွဲ။ ပရမတ်ဘုရားရှင်သည်ကား ကျင့်ကြံ့လေသူမျှကို သတ်းသိနေတော်မူ၏။</p>

(၁၀၅) ကောင်းမှုသီလတို့အား နောက်နေ့တွင်မှ လုပ်မည်ဟု အချိန်ဆွဲနေလေ့ရှိသော ဥပုဒ်စရိတ်များကို ဤသုတ်တော်မှ သတိပေးထားခြင်း ဖြစ်ပေသည်။ လူသည် ကောင်းမှုလုပ်ဆောင်ရန် အချိန်ဆွဲနေတတ်သော်လည်း- သူအား သေခြားတရား သုံးမဟုတ် ကောင်းမှု ဆိုးမှုပလုပ်နိုင်တော့သော နေ့ကာလက အချိန်ပေး စောင့်နေခြင်း မရှိချွဲ။